

给, 退还

ပြန်ပေးဆွဲ က၊ <pyan bei: hswə> 绑架, 绑票

ပြန်ပေးဖမ်း က၊ <pyan bei: phan> = ပြန်ပေးဆွဲ

ပြန်ပစ် က၊ <pyan pet> 顶撞(多指幼辈顶撞长辈)

ပြန်ပေါင်း I န၊ <pyan baun> 用糯米和椰丝蒸的蒸糕 II

က၊ <pyan paun> (夫妻离婚后)重新和好, 破镜重圆

ပြန်ပေါင်းထုပ် က၊ <pyan baun htout> 离婚后重新和好, 破镜重圆: သူတို့လင်မယားကွဲပြီးမှမကြာမီက ~ သွားကြပြီ။ 不久前, 这对夫妻又破镜重圆了。

ပြန်ပြော က၊ <pyan pyaw> 顶撞

ပြန်ပြောင်း က၊ <pyan pyaun> 回过来, 反过来: မြန်မာနိုင်ငံသမိုင်းကို ~ ကြည့်ရှုလိုက်လျှင် 回顾缅甸的历史 / ~ တွေးကြည့်သည်။ 追忆。

ပြန်ဘက် န၊ <pyan bet> 对立面

ပြန်လင်းတန်း န၊ <pyan lin: dan> 反射光

ပြန်လည် က၊ <pyan le> ①反过来 ②重新, 又, 再次: ~ ခေါင်းထောင်သည်။ 重新抬头。 / ~ သုံးသပ်သည်။ 回顾。 / ~ ထူထောင်ရေး 重建; 恢复 / ရေမြုပ်ကောင်များတွင် ~ ဖြစ်ပေါ်နိုင်ခြင်းသတ္တိများစွာရှိသည်။ 海绵有很强的再生能力。

ပြန်လမ်း န၊ <pyan lan> ①回头路, 归途 ②回旋的余地

ပြန်လှန် I က၊ <pyan hlan> 重述, 追述: ဇာတ်ကြောင်း~ရယ် နှစ်သက်ခဲ့တာတွေ... II က၊ <pyan hlan> ①反复, 重新: ပြဿနာတစ်ခုကို ~ စဉ်းစားကြသည်။ 反复去地考虑一个问题。 / ~ လေ့ကျင့်ခန်း 复习题 ②回复, 交换

ပြန်လှန်သွတ်လှယ် က၊ <pyan hlan thut hle> 反复: ~ ပြောတယ်။ 反复地说。

ပြန်ပြောင် န၊ <pyein pyaun> = ပြန်ပြောင်း

ပြန်ပျင်း န၊ <pyein phin:/thein phyin> 无用的, 下流的, 无聊的(话语): ~ သောစကားကိုမပြောသင့်။ 不应说庸俗无聊的话。

ပြန်: I န၊ <pein> = ပိန်း II န၊ <pein> = ပိန်း III က၊ <pein> = ပိန်း

ပြန်ကျား က၊ <bein: gya> = ပိန်းကျား

ပြန်ပြောင်း က၊ <pyein: pyaun> (古)小, မယား ~ 小老婆, 妾

ပြန်မြက် န၊ <pyein: myet> 【植】一种茅草, 其叶可编草鞋

ပြန်သွမ်း န၊ <pyein: thun> (书)坏

ပြန်: က၊ <pyon> ①崩溃, 绝迹: စီးပွား ~ တယ်။ 经济崩溃。 ②耗尽: ဓာတ်ဆီအင်မတန် ~ တဲ့စက် 耗油量很大的机器 ③毁坏: တော ~ သည်။ 森林被毁。 ④磨损; 勳: ဝက်အူရစ် ~ နေပြီ။ 螺丝扣勳了。

ပြန်တီး က၊ <pyon: di> 浪费, 消耗: အချိန် ~ သည်။ 时间被浪费掉了。 / သစ်တောများ ~ သည်။ 森林资源被毁。

ပြန်ပြင်းခတ် က၊ <byon: byin: khat> = ပြန်ပြင်းဆန်

ပြန်ပြင်းဆန် က၊ <byon: byin: hsan> 混乱, 紊乱: ပဲ့ခင်းထဲ ကိုလက်ပစ်ဗုံးနဲ့အဝတ်ခံရလို့ပဲ့ခင်းတခုလုံး ~ သွားတာပဲ။ 演出的地方被扔进一枚手榴弹后全场混乱起来了。

ပြန်ပြင်းဆန်ခတ် က၊ <byon: byin: hsan khat> 嘈杂, 混乱

ပြန်ပြင်းထ က၊ <bhon: byin: hta> = ပြန်ပြင်းဆန်

ပြန်ပြန်ကျ က၊ <pyon: byon: kya> 崩溃, 倒塌, 垮下: ကျန်းမာရေး ~ တယ်။ 身体垮下去了。 / စီးပွားရေး ~ တယ်။ 经济崩溃。 / အိမ် ~ တယ်။ 房屋倒塌。

ပြန်ပြန်ခိုင်းခိုင်း မ၊ <byon: byon: dain: dain> = ပြန်ပြန်ခိုင်းခိုင်း

ပြန်ပြန်ပြို က၊ <pyon: byon: pyo> (罕)完全倒塌; 塌陷

ပြန်ပြန်ပြင်းပြင်း က၊ <pyon: byon: pyin: byin> = ပြန်ပြန်ခိုင်းခိုင်း

ပြုပ် န၊ <byout> 疙瘩; (铸件等表面的)小泡, (油漆后出现的)小泡, 小疙瘩

ပြုပ်ဆတ်ဆတ် က၊ <pyout hsat hsat> 表面粗糙, 疙里疙瘩: မိတ်ဖုများထွက်သဖြင့်တကိုယ်လုံး ~ ဖြစ်နေသည်။ 因为起痱子全身都疙里疙瘩的。

ပြုပ်ထ က၊ <byout hta> 起成片的泡, 起成片的疙瘩

ပြုပ်သူ က၊ <byout htu> 起了一层疙瘩

ပြုပ်ထွက်နာ န၊ <byout htwet na> 疙瘩(如丘疹、风疹等)

ပြုပ်ရှုပ်ထ က၊ <byout shat hta> 表面粗糙不平滑, 疙里疙瘩

ပြုပ်ရှုပ်ရှုပ် က၊ <byout shat shat> = ပြုပ်ဆတ်ဆတ်

ပြယ် က၊ <pye> ①消散, 消失: ယမ်းငွေများ ~ လေပြီ။ 硝烟消散了。 / မေတ္တာ ~ သည်။ 感情淡薄了。 ②(药)失效: ဆေး ~ သည်။ 药失效了。

ပြယ်ပျောက် က၊ <pye pyaut> 消散, 消失: အနံ့ ~ သွားသည်။ 味道消失了。

ပြယ်လွင့် က၊ <pye lwin> 消散

ပြယ်ခါး န၊ <pyat dh-da> 凶日(占卜用语): ~ ရက်凶日

ပြယ်နာ န၊ <pyat th-na> 问题; 毛病; 纰漏: ~ ကင်းသည်။ 没问题。 / ~ တက်သည်။ 坏事了, 麻烦了。 / ~ ပေါ်သည်။ 出现问题。 / ~ ရှိသည်။ 有问题。 / ~ ရှင်းပြီ။ 问题解决了。

ပြယ် န၊ <pyeit tha> 【天文】金牛宫(十二黄道宫之一, 以牛图为标志, 相当于缅历二月)

ပြယ်ရာသီ န၊ <peit tha' ya dhi> 缅历二月

ပွ က၊ <pwa> ①膨胀: ရေစိမ်ထားတဲ့ပဲတွေ ~ လာပြီ။ 泡的豆子已胀起来了。 ②松软, 松弛: ဒီသစ်မျိုးကအသား ~ တယ်။ 这种木材质地松软。 / ကျစ်ကျစ်မလိပ်နဲ့ ~ ~ လိပ်